

ရပ် ကရင်နီလူမျိုးများအပေါ် ဆည်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများ ရပ်ဆိုင်းပါ။



မြန်မာနိုင်ငံ၏ အဓိကတိုင်းရင်းသားအုပ်စုတစ်ခုဖြစ်သည့် ကရင်နီလူမျိုးများသည် ရာစုနှစ်တဝက်ကျော် မြန်မာစစ်အစိုးရ အဆက်ဆက်၏ စစ်ရေးအရကျူးကျော်သိမ်းပိုက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့်နှစ်နာခံစားခဲ့ကြရသည်။ ယခုအခါ သူတို့အနေနှင့် နောက်ထပ်ခြိမ်းခြောက်မှုတစ်ခုကို ကြုံတွေ့နေရပြန်ပြီး။ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများက ကရင်နီပြည်နယ်ကို ဖြတ်သန်းစီးဆင်းနေသည့် မြစ်များကို ဆည်ပိတ်ဆို့ကြဦးမည် ဖြစ်သည်။


တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများက ကရင်နီပြည်နယ်တလွှား ဆည်များတည်ဆောက်ရန် အကြောင်းရှိနေခြင်း။

၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလတွင် တရုတ်နိုင်ငံတောင်ပိုင်းကုမ္ပဏီတစ်ခုဖြစ်သည့် ဒါတန်းကော်ပိုရေးရှင်းက မြန်မာစစ်အစိုးရနှင့် နားလည်မှုစာချုပ်သဘောတူစာချုပ် လက်မှတ်ရေးထိုး၍ ကရင်နီပြည်နယ်အတွင်း ဆည် ၃-ခု တည်ဆောက်ရန် သဘောတူညီခဲ့ပါသည်။ ၎င်းတို့တွင် သံလွင်မြစ်မကြီးပေါ်၌ ၆၀၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အား ထုတ်ပေးမည့် ဆည်တခု၊ ၎င်း၏မြစ်လက်တက် များဖြစ်သည့် ပွန်ချောင်းနှင့် သဖက်ချောင်းများပေါ်တွင်လည်း နောက်ထပ် ဆည် ၂-ခု တည်ဆောက်ရန် ရှိပါသည်။

တရုတ် နှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်း၍ သံလွင်မြစ်ပေါ်တွင် ဆည်တည်ဆောက်ရန် စီစဉ်နေကြသည့်ကိစ္စမှာ ပြီးခဲ့သည့်နှစ်များကပင် အငြင်းပွားဖွယ် ကိစ္စတစ်ခု ဖြစ်နေခဲ့ပါသည်။ ၎င်းဆည်များ တည်ဆောက်မှုကြောင့် လူသားတို့ဆုံးရှုံးနှစ်နာကြရမည့် အရေး၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြုံတွေ့ရနိုင်သည့် အခြေအနေများအတွက် ဝေဖန်ပြောဆိုမှုများစွာရှိနေခဲ့ပါသည်။ တည်ဆောက်ရန်လျာထားသည့် ဆည် ၇-ခုစလုံးမှာ ပြည်တွင်းစစ်ပွဲများ ဖြစ်ပွားနေသည့် ဇုန်အတွင်း ကျရောက်နေပါသည်။ ဆည်တည်ဆောက်ရေးလုပ်သားများမှာ မြေမြှုပ်မိုင်းဒဏ်သင့်၍သေဆုံးမှုများ၊ လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ သေဆုံးမှုများ ရှိနေပါသည်။ တည်ဆောက်ရန်လျာထားသည့် တောင်ဖက်အကျဆုံး ဆည်နေရာတွင် စစ်အစိုးရက နယ်မြေစိုးမိုးရေး၊ စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ပြီး၊ ၎င်းထိုးစစ်ကြောင့် ထောင်ပေါင်းများစွာသော ဒုက္ခသည်များလည်း ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးလာခဲ့ကြရပါသည်။

ကရင်နီပြည်နယ်တွင် ယခုအခါ လက်နက်ကိုင်စစ်သားများ စောင့်ကြပ်ပေးနေသည့် အင်ဂျင်နီယာအဖွဲ့များက သံလွင်မြစ် နှင့် ပွန်မြစ်တွင် ရွာသစ်ဆည် တည်ဆောက်မည့်နေရာ၌ တိုင်းထွာစစ်ဆေးမှုများ ဆောင်ရွက်နေကြပါသည်။ ပွန်မြစ်ပေါ်မှ ရေအားလျှပ်စစ်လုပ်ငန်းကို စ၍တည်ဆောက်ရန် ရှိနေပြီး၊ ပွန်မြစ်ကြောင်းတလျှောက် မိုင်းဒဏ်ကြောင့်လည်း လူဦးရေ ၁,၀၀၀ ခန့်သာ ကျန်ရှိတော့သော ယင်းတလဲလူမျိုးများလည်း ဒုက္ခကြုံကြရတော့မည် ဖြစ်သည်။

ကရင်နီပြည်နယ်တွင်တည်ဆောက်မည့်ဆည်ကြီးများ ရွာသစ်ဆည်။ ၆၀၀ မဂ္ဂါဝပ် (ဒေသခံများက ကျောက်ကျင်း၊ သို့မဟုတ် ကျောက်နီဟုလည်း ခေါ်ကြသည်။) ပွန်မြစ်ဆည်။ ၁၃၀-မဂ္ဂါဝပ် သဘက်ဆည်။ ၁၁၀- မဂ္ဂါဝပ်



ကရင်နီပြည်နယ်အတွင်းရှိ ဆည်များတည်ဆောက်မှုအပေါ် စိုးရိမ်ဖွယ် အကြောင်း ၆-ချက်



ပဋိပက္ခနှင့် မတည်ငြိမ်မှု ကြီးထွားလာစေနိုင်ခြင်း

၎င်းဆည်များတည်ဆောက်သည့်အခါ စီမံကိန်းများလုံခြုံရေးနှင့် ဝန်ထမ်းများ လုံခြုံရေးအတွက် စစ်တပ်များပို၍ နေရာချထားလာမည် ဖြစ်သောကြောင့် ပဋိပက္ခကို ပို၍ကြီးထွားလာစေနိုင်ပါသည်။ ၎င်းဒေသသည် တည်ငြိမ်နေသည့်ဒေသ မဟုတ်ပါ။ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ ဆက်လက်တိုက်ပွဲဝင်နေကြဆဲဖြစ်ပြီး၊ မကြာသေးမီက မြန်မာစစ်တပ် ထိန်းချုပ်မှုအောက် သွပ်သွင်းခဲ့သည့် "နယ်ခြားစောင့်တပ်ဖွဲ့"များ အတွင်းတွင်လည်း သဘောထားကွဲလွဲမှုများ တည်ရှိနေပါသည်။ ဤအခြေအနေအောက်တွင် ရေအားလျှပ်စစ် စီမံကိန်းများတည်ဆောက်မှုတွင် ကြုံတွေ့ခဲ့ရသည့် ကရင်နီလူမျိုးများ၏ ခါးသည်းသည့် အတွေ့အကြုံအရ ပြည်သူများ၏ အစိုးရအပေါ်နှင့် လာရောက်ရင်းနှီးမြှုပ်နှံသူများအပေါ် မကျေနပ်မှုများ ရန်လိုမုန်းထားစိတ်များကိုသာ ကြီးထွားလာစေမည် ဖြစ်သည်။ ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလတွင် ဆည်တည်ဆောက်ရေးလုပ်ငန်းသို့ လာရောက်သည့် မြန်မာစစ်သားများစောင့်ကြပ် လုံခြုံရေးယူပေးလာသည့် အင်ဂျင်နီယာအဖွဲ့ယာဉ်တန်းကို တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး၊ လူ-၃ ဦး သေဆုံးခဲ့ရပါသေးသည်။

ပြည်တွင်းစစ်နှင့် အဓမ္မပြောင်းရွှေ့ထွက်ပြေးရမှုများ

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများသည် တန်းတူအခွင့်အရေး ရရှိရေးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်နိုင်ရေးအတွက် ဆယ်စုနှစ်များစွာကပင် တောင်းဆိုလှုပ်ရှားနေခဲ့ကြပါသည်။ သို့တိုင်အောင် မြန်မာအစိုးရက ၎င်းအခွင့်အရေးများကို ငြင်းပယ်ထားဆဲလည်း ဖြစ်သည်။ ကရင်နီတော်လှန်ရေးတပ်များနှင့် အဆက်ဆက်သော မြန်မာအုပ်ချုပ်သူ အစိုးရတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားနေခဲ့သည်မှာ ဆယ်စုနှစ်များစွာ ရှိနေပြီ ဖြစ်ပါသည်။



မြန်မာစစ်တပ်က သောင်းကျန်းသူချေမှုန်းမှု စစ်ဆင်ရေးဟု ခေါ်ဆို၍ အစီအစဉ်များ ဆောင်ရွက်ရာ၌ ကရင်နီပြည်နယ်ရှိ အရပ်သားပြည်သူများအပေါ် အဓိကပစ်မှတ်ထား တိုက်ခိုက်လေ့ရှိပြီး၊ သို့အတွက်ကြောင့် အကျယ်အပြန့်သော နေရာရွှေ့ပြောင်းထွက်ပြေး ရမှု များ ဖြစ်ပေါ်ပါသည်။ ၁၉၉၆ ခုနှစ်တွင် သံလွင်မြစ်ဝှမ်းဒေသ၌ ဤသို့ကျူးလွန်ဆောင်ရွက် မှုကြောင့် လူအမြောက်အများ ထွက်ပြေးခဲ့ကြရပြီး၊ ယခုတည်ဆောက်မည့်ဆည်အသစ် ကြောင့် ရေအများဆုံးလွှမ်းမိုးနိုင်သည့်နေရာမှ ရွာပေါင်း ၂၁၂ ရွာ၊ လူဦးရေ ၃၇,၀၀၀ ကျော် အတိဒုက္ခရောက်ခဲ့ရပါသည်။ ၎င်းတို့အများစုသည် လူများပြတ်သိပ်စွာနေရာချ ထားသည့် စုစည်းစခန်းများသို့ သော်လည်းကောင်း၊ သို့မဟုတ် တောတွင်းလွတ်ရာသို့၊ သို့မဟုတ် ထိုင်းနိုင်ငံသို့ စစ်ပြေးဒုက္ခသည်များအဖြစ် ထွက်ပြေးခိုလှုံ ပြောင်းရွှေ့ခဲ့ကြရပါသည်။

လျှို့ဝှက်၍ ဆက်လက်အကောင်အထည်ဖော်သွားရန် ရှိခြင်း

လက်ရှိအခြေအနေတွင် အင်ဂျင်နီယာများက ဆည်တည်ဆောက်မည့်နေရာကို တိုင်းထွာစစ်ဆေးမှုများ ပြုနေကြသော်လည်း၊ ဒေသခံပြည်သူများကို ဆည်တည်ဆောက်မည့် စီမံကိန်းအကြောင်း တလုံးတပါးအမျှအသိပေးခြင်းမရှိသလို၊ တည်ဆောက်မည့်နေရာတိုက်သို့လည်း သွားလာခွင့် ပိတ်ပင် ထားပါသည်။ ရွာသစ်ဆည်၊ ပွန်မြစ်ဆည်တို့နှင့် ပတ်သက်၍ သဘာဝဝန်းကျင်ဆိုင်ရာ၊ လူမှုရေး၊ ကျန်းမာရေးဆိုင်ရာ အကဲဖြတ်လေ့လာချက်များ ဖော်ထုတ်သိရှိရခြင်း မရှိသလို၊ လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက်ကြောင့် သံလွင်မြစ်နှင့်ပတ်သက်၍လည်း အခြေခံအချက် အလက်များ ယနေ့တိုင် စူးစမ်းလေ့လာထားနိုင်ခြင်း မရှိပါ။

လောပိတက၊ ရေအားလျှပ်စစ် စီမံကိန်းကြောင့် ပထမဦးဆုံးတွေ့ကြုံရသည့် ခါးသည်းသည့် အတွေ့အကြုံ

မြန်မာနိုင်ငံတွင် ပထမဦးဆုံးတည်ဆောက်သည့် အကြီးစားရေအားလျှပ်စစ် စီမံကိန်းဖြစ်သော လောပိတဆည်သည် ကရင် နီပြည်နယ်တွင် တည်ရှိပြီး၊ ၎င်းတည်ဆောက်ရေးလုပ်ငန်းကြောင့် ပြည်သူပေါင်း ၁၂,၀၀၀ ကျော်ကို အခြေပျက်ပြောင်းရွှေ့ စေခဲ့ပါသည်။ ဆည်လုံခြုံရေးအကြောင်းပြကာ မြန်မာစစ်သား ထောင်ချီရောက်ရှိလာခဲ့ပြီး၊ ဒေသခံပြည်သူများအပေါ် အတင်းအကျပ် အလုပ်ခိုင်းစေခြင်း၊ လိင်မှုဆိုင်ရာ အကြမ်းဖက်မှုများနှင့် ဥပဒေမဲ့ အကျဉ်းရုံးသတ်ဖြတ်ခြင်း ကဲ့သို့သော လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း ဖြစ်ပေါ်ခံစားခဲ့ကြရသည်။ ယနေ့ကာလတွင် ရေအားလျှပ်စစ်စက်ရုံနှင့် ဓာတ်အားကြိုးလိုင်းတိုင်များတစ်ခုတည်းဖြင့် မြေမြုပ်ပိုင်း ၁၈,၀၀၀ ကျော် ချထားပါသည်။ မြစ်ရေကိုလည်း ရေအားလျှပ်စစ်စက်ရုံ အတွက်သာ ဦးစားပေးစီမံခြင်းကြောင့် ရေပြတ်လပ်မှုများ၊ ရေလွှမ်းမိုးမှုများအက်ကို ကြုံတွေ့ရပြီး ဒေသခံများ၏ သီးနှံစိုက်ခင်းများလည်း ပျက်စီးခဲ့ရပါသည်။ ဤသို့နှစ်နှာခံစားရမှုများရှိသော်လည်း ယနေ့တိုင် ဒေသခံပြည်သူ ၈၀% ကျော်မှာ လျှပ်စစ်မီးသုံးစွဲခွင့် မရရှိသေးပါ။ လျှပ်စစ်ဓာတ်အားအများစုကို မြန်မာနိုင်ငံအလယ်ပိုင်းသို့သာ ပို့လွှတ်သုံးစွဲစေခဲ့ပါသည်။


ကရင်နီပြည်နယ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်းအသစ်များမှ ထွက်ရှိလာသည့်လျှပ်စစ်ကို မည်သည့် နေရာသို့ ပို့ဆောင်မည်ကို တိတိကျကျ မသိရှိရသေးပါ။ မြန်မာနိုင်ငံရှိ အခြားဆည်တည်ဆောက်ရေးလုပ်ငန်းများ၏ အစဉ် အလာကို ကြည့်မည်ဆိုလျှင် ထိုင်းနိုင်ငံ၊ သို့မဟုတ် တရုတ်နိုင်ငံသို့ စွမ်းအင်ကို ရောင်းချဖွယ်ရှိနေပါသည်။ သို့မဟုတ်လျှင် လည်း မြန်မာစစ်အစိုးရအတွက်၊ သို့မဟုတ် ၎င်းတို့၏နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင်များအတွက် လိုအပ်ချက်ကိုသာ ဦးစားပေး ဖြည့်ဆည်းလိမ့်မည်ဟု စိုးရိမ်နေရပါသည်။

ကရင်နီပြည်နယ်ရှိ ရေအားလျှပ်စစ်အစီအစဉ် မတ်လ ၂၀၁၁ မှ ထုတ်ဝေပါသည်



၃ သစ်တောများနှင့် ဇီဝသတ္တမျိုးကွဲထွေပြားမှုကို ခြိမ်းခြောက်နေခြင်း

ရွာသစ်သည် တည်ဆောက်မည့်နေရာတွင် မကြာသေးမီကစ၍ သစ်ထုတ်လုပ်မှုများ တိုးတက်များပြားလာပါသည်။ သံလွင် မြစ်ကမ်းတလျှောက်တွင် ရှမ်းပြည်နယ် နယ်စပ်အထိ သစ်ဖြတ်စက်များနှင့် သစ်ထုတ်လုပ်ရေးစခန်းများ ရှိနေသည်ကို တွေ့ရှိရပါသည်။ ဤသစ်တောများသည် ကယား-ကရင် တောင်ပေါ်သမုတု သစ်တောများဖြစ်ပြီး ဇီဝသတ္တမျိုးကွဲ စုံလင်ထွေပြားကြွယ်ဝသည့် နေရာများလည်းဖြစ်ပါသည်။ ဆည်တည်ဆောက်ရေး စီမံကိန်း ၂-ခုကြောင့် ငါးဖမ်းလုပ်ငန်းများကိုလည်း ထိခိုက်စေလိမ့်မည် ဖြစ်သည်။ သံလွင်မြစ်သည် ယခုအခါ မည်သည့်နေရာဒေသတွင်မှ မတွေ့ရဘဲ ရှားပါးသွားပြီ ဖြစ်သည့် ငါးမျိုးစိတ် ၄၇ မျိုးတို့ နေထိုင်ရာ ဂေဟဒေသလည်း ဖြစ်ပါသည်။



၄ စိုက်ပျိုးရေး ထုတ်လုပ်မှု ကျဆင်းသွားရန် အကြောင်းရှိခြင်း

သံလွင်မြစ်သည် နံးမြေနစ်များ ပို့ချပေးသည့် မြစ်တစ်စင်းဖြစ်ပြီး၊ မိုင်ရာနှင့် ချီသော မြစ်ကြောင်းကမ်းနားတလျှောက်တွင်ဥယျာဉ် လုပ်ငန်းများ၊ စိုက်ခင်းများအတွက် အရေးပါသည့် မြေဆီအဖြစ် ပံ့ပိုးပေးနေသည်။ ၎င်းမြေဩဇာကြွယ်ဝလှသည့် စိုက်မြေများကို မှီခို၍ သံလွင်၏ မြစ်ဝကျွန်းပေါ် မွန်ပြည်နယ်တွင် လူသန်းတဝက်ခန့် အခြေချနေထိုင်နေကြရသည်။ အရေးပါသည့် ဆန်ထုတ်လုပ်ရာ ဒေသတစ်ခုလည်း ဖြစ်သည်။ ဤဆည်များ တည်ဆောက်ရေး လုပ်ငန်းကြောင့် နံးအနယ်အနစ်များ ပို့ချမှုကို ဟန့်တားစေမည် ဖြစ်ပြီး၊ စိုက်မြေများအတွက် အခက်ကြုံရစေမည်၊ စိုက်ပျိုးထုတ်လုပ်မှုကျဆင်းရမည် ဖြစ်ပြီး စားနပ်ရိက္ခာဖူလုံမှုကိုလည်း ခြိမ်းခြောက်မှု ရှိလာစေမည် ဖြစ်သည်။

၅ ဌာနေတိုင်းရင်းသားများအပေါ် ခြိမ်းခြောက်နေခြင်း

အတင်းအကျပ် နေရာပြောင်းရွှေ့စေရန် ဆောင်ရွက်သည့် စစ်ဆင်ရေးများကြောင့် ဌာနေတိုင်းရင်းသား ထောင်ပေါင်းများစွာမှာ ထွက်ပြေးအခြေပြုရပြီ ဖြစ်သည်။ လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် အတွက်ကြောင့်လည်း နေရပ်ရင်းသို့ ပြန်လာနိုင်ခြင်း မရှိကြပါ။ ဆည်တည်ဆောက်ရေးလုပ်ငန်းများကြောင့် ထိုသူများအိမ်ပြန်ရေး ပို၍ခက်ခဲစေလိမ့်မည် ဖြစ်သည်။ ၎င်းဆည်များတည်ဆောက်ရေးကြောင့် ကရင်နီလူမျိုးစု၏ မျိုးနွယ်စုတခုဖြစ်သော ယခုအခါ အရေးအတွက်အားဖြင့် ၁,၀၀၀ မျှသာ ကျန်ရှိတော့သည့် ယင်းတလဲလူမျိုးများ ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက်လည်း အထူးတလည် ခြိမ်းခြောက်နေပါသည်။ ၎င်းယင်းတလဲလူမျိုးတို့သည် သံလွင်နှင့် ပွန်မြစ်ကမ်း တလျှောက်ကမ်းပါးတွင် ဥယျာဉ်ခြံစိုက်ပျိုး အသက်မွေးနေကြပြီး၊ ပုံမှန်အားဖြင့် လူးနှင့် နမ်းစိုက်ပျိုးကြသည်။ ထိုသူတို့၏ ရှေးဟောင်းမြို့တော် ဘော်လခဲသည်လည်း ပွန်မြစ်၏အကြားတွင် ရှိနေရာ ပျက်စီးဆုံးရှုံးရတော့မည့် အခြေအနေ ရှိနေသည်။



ကရင်နီကျေးရွာသူ/သားများ ရိုးရာယဉ်ကျေးမှုအတွက် ပြင်ဆင်နေကြပုံ



သံလွင်မြစ်ကမ်းရှိ ယင်းတလဲလှမျိုး

ရေရုတ်တရက် မြင့်တက်ခြင်းနှင့် ရေပြတ်လပ်မှုများ ကြိုရနိုင်ခြင်း

လျှပ်စစ်ဓာတ်အားထုတ်ရန် လိုအပ်ချက်အတွက်ကြောင့် ရေကိုသိုလှောင်ထားခြင်း၊ ထုတ်လွှတ်ခြင်း ပြုမည်ဖြစ်ရာ၊ မြစ်အောက်ပိုင်းတွင်နေထိုင်သည့်ပြည်သူများ၏ စိုက်ပျိုးရေးလိုအပ်ချက်အတွက် ရေဖူလုံမှု ပြဿနာရှိလာနိုင်သလို၊ အန္တရာယ်လည်းကြုံရနိုင်ပါသည်။ ရုတ်တရက် ရေအတက်အကျကြောင့် ရေလမ်းခရီးအန္တရာယ်များနှင့် အခြားမတော်တဆသေကြေထိခိုက်ရမှုများ ရှိလာနိုင်ပါသည်။ ရေပြတ်လပ်မှုဖြစ်နိုင်သလို၊ မြစ်ရေလျှော့နည်းကျဆင်းမှုကြောင့် မြစ်ဝကျွန်းပေါ်ဒေသတွင် ဆားငန်ရေဝင်လာခြင်းကြောင့် လယ်သမားများအတိဒုက္ခကြုံရနိုင်ပါသည်။ နောက်ဆုံးအနေနှင့် ယခုဆည်တည်ဆောက်မည့်နေရာသည် မြေလျှာပြတ်ရွေ့ကြောပေါ်တွင် တည်ရှိနေပြီး၊ ငလျင်ဒဏ်ကြောင့် ဆည်ပျက်စီးရမှု ရေလွှမ်းမိုးမှု အန္တရာယ်များလည်း ကြုံရနိုင်ပါသည်။

ဒါတန်း ကော်ပိုရေးရှင်း (Datang Corporation)၊ Global Compact အဖွဲ့အတွက် စွန်းထင်းမှုတရု

ဒါတန်းကော်ပိုရေးရှင်း (Datang Corporation) သည် (Global Compact) ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ စည်းမျဉ်းများအတိုင်း လိုက်နာရန် ကတိကဝတ်ပြုထားသည့် ကုမ္ပဏီတခု ဖြစ်ပါသည်။ (Global Compact) ဆိုသည်မှာ စီးပွားရေးလုပ်ငန်းကုမ္ပဏီများအနေဖြင့် သူတို့၏လုပ်ငန်းများ လုပ်ဆောင်ရာတွင်၊ မဟာဗျူဟာချမှတ်ရာတွင် လူ့အခွင့်အရေး၊ လုပ်သားနေရာချထားမှု၊ သဘာဝဝန်းကျင်၊ အကျင့်ပျက်ခြစားမှုကင်းရှင်းရေး.. စသည့် နိုင်ငံအများသဘောတူညီထားသည့် လိုက်နာရန် မူဝါဒ (၁၀) ချက် (ten universally accepted principles) စည်းရုံးတိုက်တွန်းနေသည့် မူဝါဒဆိုင်ရာ လုပ်ရားမှု ဖြစ်ပါသည်။ ပဋိပက္ခများ တည်ရှိနေသည့်ဒေသ၊ အထူးအန္တရာယ်ပြင်းသည့်ဒေသများတွင် တာဝန်သိသိဖြင့် လိုက်နာသည့် စီးပွားရေးလုပ်ငန်းတခုဖြစ်စေရန် လမ်းညွှန်ထားချက်များ၌ (Global Compact) က တိုက်တွန်းထားရာတွင် စီးပွားရေးလုပ်ငန်းများအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှု များတွင် ပါဝင်ပတ်သက်မိမှု မရှိစေကြရန်၊ နစ်နာရသူများအတွက် ကြားနာဖြေရှင်းသည့်စနစ် ဖွဲ့စည်းထားရှိရန်၊ သူတို့၏ စီးပွားရေးလုပ်ငန်းများက ပဋိပက္ခအပေါ် မည်သို့ပြောင်းလဲ သက်ရောက်စေသည်ကို စောင့်ကြည့်လေ့လာ ဖော်ထုတ်ရန်၊ သို့မှသာ ပြည်သူအများ အန္တရာယ်မဖြစ်စေရန် ကာကွယ်ပေး နိုင်လိမ့်မည်ဟု ဖော်ပြထားသည်။



တောင်းဆိုချက်

ငြိမ်းချမ်းရေးမရှိဘဲ စစ်မုန်သော ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်ပါ။ ထို့အပြင် ဆည်များ မတည်ဆောက်မှီတွင် မြစ်ကြောင်း တလျှောက်လုံး၌ လူမှုရေး-သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနိုင်မှုအပေါ် ဘက်စုံလေ့လာ အကဲဖြတ်မှုများ လိုအပ်ပါသည်။ သို့အတွက်ကြောင့် မိမိတို့အနေနှင့် ကရင်နီပြည်နယ်အတွင်းနှင့် သံလွင်မြစ်ပေါ်တွင် ဆည်တည်ဆောက်နေမှု လုပ်ငန်းများအားလုံး ချက်ချင်းရပ်ဆိုင်းထားပါရန် တောင်းဆိုအပ်ပါသည်။

သင်တို့အနေဖြင့် မည်သို့ ဆောင်ရွက်ပေးနိုင်ပါသနည်း။

သင်တို့၏ စိုးရိမ်ပူပန်မှုများကို ဖော်ထုတ်ရန် နည်းလမ်းရှာ၍၊ အန္တရာယ်များလှသည့် ဆည်တည်ဆောက်ရေး လုပ်ငန်းများကို ပိုင်းဝန်းဆန့်ကျင်ကြပါရန် သင်တို့၏ လူမှုအသိုက်အဝန်းကို စည်းရုံးပေးစေလိုပါသည်။